



တရုတ်နိုင်ငံဆိုင်ရာအချက်အလက်များ



တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာအချက်အလက်များ

၁။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အရှေ့အာရှ၏ အကြီးဆုံးနိုင်ငံဖြစ်၍ ကမ္ဘာ့စတုတ္ထ အကြီးဆုံးနိုင်ငံဖြစ်ပြီး မြို့တော်မှာ ပေကျင်းဖြစ်သည်။ တရုတ်နိုင်ငံသည် လူဦးရေသန်း (၁၃၀၀) ခန့်ရှိပြီး လူဦးရေအများဆုံးနိုင်ငံလည်းဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ Communist Party of China (CPC) မှ အုပ်ချုပ်သည်။ ပြည်နယ်ပေါင်း (၂၂) ခု၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ (၅) ခု၊ မြူနီစီပါယ်အုပ်ချုပ်ရေးမြို့တော် (၄) ခု (ပေကျင်း၊ ထျန်းကျင်း၊ ရှန်ဟိုင်း၊ ချုံချင့်)နှင့် အထူး အုပ်ချုပ်ရေးဒေသ (၂) ခု (ဟောင်ကောင်နှင့်မကာအို)တို့ပေါ်တွင် တရားဥပဒေစိုးမိုးအုပ်ချုပ်ထားနိုင်သည်။




၂။ ဧရိယာစတုရန်းကီလိုမီတာပေါင်း (၉.၆) သန်း (စတုရန်းမိုင်ပေါင်း - ၃.၇သန်း) ကျယ်ဝန်းပြီး မြေမျက်နှာသွင်ပြင်မှာ ပုံစံအမျိုးမျိုးကွဲပြားနေသည်။ သစ်တောများလည်း ရှိသကဲ့သို့ သဲကန္တာရများ (ဂိုဘီသဲကန္တာရ၊ တပ်စ်လာမာကန်သဲကန္တာရ) များလည်း ရှိသည်။ ဗီယက်နမ်၊ လာအို၊ မြန်မာနိုင်ငံတို့နှင့်နီးသောဒေသများတွင် နွေသမပိုင်းသစ်တော

များ ဖုံးလွှမ်းလျက်ရှိသည်။ နိုင်ငံ၏အနောက်ပိုင်းတွင် တောင်တန်းများ၊ ကုန်းမြေမြင့်များ ရှိပြီး ဟိမဝန္တာတောင်တန်း၊ ထျန်းရှန်းတောင်တန်းတို့သည် အိန္ဒိယ၊ ဗဟိုအာရှဒေသတို့နှင့် နယ်ခြားအဖြစ် သဘာဝအရတည်ရှိနေသည်။ နိုင်ငံ၏အရှေ့ပိုင်းသည် ပင်လယ်ကမ်းနား ဘက်ဆီသို့ မြေပြင်နိမ့်ဆင်းသွားသည်။ ကမ်းရိုးတန်းအလျား ၁၄,၅၀၀ ကီလိုမီတာ (မိုင် ၉၀၀၀) ရှည်လျားသည်။

သမိုင်းကြောင်း

၃။ တရုတ်ရှေးဟောင်းယဉ်ကျေးမှုသည် မြစ်ဝါမြစ်ဝှမ်းဒေသမှ တရုတ်ပြည်မြောက်ပိုင်း တစ်ခွင်တွင် စတင်ပေါ်ထွန်းလာခဲ့သည်။ နှစ်ပေါင်း (၆၀၀၀) ကျော်မျှ သက်ဦးဆံပိုင်ဘုရင် စနစ်ဖြင့် နိုင်ငံကိုအုပ်ချုပ်လာခဲ့သည်။ မင်းဆက်ပေါင်းမြောက်မြားစွာ ရှိသည်။ ပထမဆုံး မင်းဆက်မှာ ဘီစီ ၂၀၀၀ ခန့်က တည်ထောင်ခဲ့သော ရှမင်းဆက် (Xia Dynasty) ဖြစ်သော်လည်း ဘီစီ ၂၂၁ ခုနှစ် ချင်မင်းဆက် (Qin Dynasty) နှောင်းပိုင်းကာလမှသာ နိုင်ငံကို တစ်စည်းတစ်လုံးတည်းဖြစ်အောင် စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။ ထို့နောက်တွင် မွန်ဂို တို့၏သိမ်းပိုက်ခြင်းကိုခံခဲ့ရသည်။ မွန်ဂိုတို့အား တွန်းလှန်ပြီးနောက် မင်မင်းဆက်ကို တည်ထောင်သည်။ ထို့နောက် မန်ချူးတို့ကသိမ်းပိုက်ပြီး ချင်းမင်းဆက် (Qing Dynasty) ကို တည်ထောင်သည်။ ချင်းမင်းဆက်သည် တရုတ်နိုင်ငံ၏ နောက်ဆုံးမင်းဆက်လည်းဖြစ်သည်။ ၁၉ ရာစုနှစ်အလယ်ပိုင်းတွင် ချင်းမင်းဆက်သည် ဥရောပနယ်ချဲ့စနစ်နှင့် စတင်ရင်ဆိုင် ခဲ့ရသည်။ ၁၈၃၉ ခုနှစ်တွင် အင်္ဂလိပ်တို့နှင့်ဘိန်းစစ်ပွဲဖြစ်ပွားခဲ့ကာ ဟောင်ကောင်ကျွန်းအား အင်္ဂလိပ်လက်အောက်သို့ ပေးအပ်ခဲ့ရသည်။ ထိုအချိန်မှစတင်ကာ တရုတ်နိုင်ငံတွင် အနောက်နိုင်ငံများ၏ လွှမ်းမိုးမှုမြင့်တက်လာခဲ့သည်။ ၁၈၉၄ ခုနှစ်တွင် ပထမတရုတ် - ဂျပန်စစ်ပွဲ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းကိုရီးယားကျွန်းဆွယ်တွင်းရှိ တရုတ်ဩဇာမှာ လျော့ကျလာခဲ့သည်။ ၁၉၁၁ ခုနှစ်တွင် ဒေါက်တာဆွန်ယက်ဆင်ခေါင်းဆောင်သည့် ရှင့်ဟိုင်းတော်လှန်ရေးကြီး ပေါ်ပေါက်လာခဲ့ကာ ချင်းမင်းဆက်ပြုတ်ကျခဲ့သည်။ ၁၉၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် တရုတ်သမ္မတနိုင်ငံပေါ်ပေါက်လာခဲ့ပြီး ဆွန်ယက်ဆင်သည် ပထမဆုံးသမ္မတဖြစ်လာခဲ့သည်။

သို့သော်လည်း ဆွန်ယက်ဆင်သည် သမ္မတရာထူးအား ချင်းမင်းဆက်ခေတ်ဗိုလ်ချုပ်ကြီးတစ်ဦး ဖြစ်သူ ရွန်ရှစ်ခိုင်ထံသို့ လွှဲအပ်ပေးခဲ့သည်။ ၁၉၁၅ ခုနှစ်တွင် ရွန်ရှစ်ခိုင်သည် မိမိကိုယ်မိမိ တရုတ်အင်ပါယာ၏ ဘုရင်အဖြစ်ခံယူခဲ့ရာ ဆန့်ကျင်မှုများပေါ်ပေါက်လာခဲ့သည်။



ဒေါက်တာဆွန်ယက်ဆင်နှင့် ရွန်ရှစ်ခိုင်

၄။ ၁၉၁၆ ခုနှစ်တွင် ရွန်ရှစ်ခိုင်ကွယ်လွန်ပြီးနောက် တရုတ်နိုင်ငံ၏ နိုင်ငံရေးအခြေအနေ သည် များစွာရှုပ်ထွေးလာသည်။ တရုတ်ဗဟိုအစိုးရသည် အာဏာသက်ရောက်မှုမရှိဘဲ ဒေသဆိုင်ရာစစ်ဘုရင်များကသာ သက်ဆိုင်ရာဒေသအလိုက် ကြီးစိုးလျက်ရှိသည်။ ၁၉၂၀ ခုနှစ် တွင် ချန်ကေရှိတ်သည် ကူမင်တန်ပါတီ၏ ခေါင်းဆောင်ဖြစ်လာခဲ့ပြီး နိုင်ငံအတွင်း စည်းလုံး ညီညွတ်ရေးအား ပြန်လည်တည်ဆောက်ခဲ့သည်။ San-min စီမံကိန်းအားချမှတ်ခဲ့ပြီး တရုတ် နိုင်ငံအား ဒီမိုကရေစီနိုင်ငံအသွင်ကူးပြောင်းရေးကြိုးပမ်းခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီနှင့် ပဋိပက္ခစတင်ခဲ့ပြီး ၁၉၂၇ ခုနှစ်တွင် ကူမင်တန်အစိုးရနှင့် တရုတ်ကွန်မြူနစ်ပါတီတို့အကြား ပြည်တွင်းစစ်ပွဲစတင်ခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ဂျပန်ကျူးကျော်မှုပေါ်ပေါက်လာခဲ့ရာ

ကူမင်တန်အစိုးရနှင့်ကွန်မြူနစ်တို့အကြား ယာယီစစ်ပြေငြိမ်းခဲ့ကာ ဘုံရန်သူဂျပန်အား ပူးပေါင်းခုခံခဲ့သည်။

၅။ ၁၉၄၅ ခုနှစ်တွင် ဂျပန်တို့လက်နက်ချပြီးနောက်ပိုင်း ကူမင်တန်နှင့်ကွန်မြူနစ်တို့၏ ပဋိပက္ခပြန်လည်စတင်လာခဲ့ပြီးနောက် မော်စီတုံးဦးဆောင်သည့် တရုတ်ကွန်မြူနစ်ပါတီ၏ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် တရုတ်ပြည်မကြီးအား ထိန်းချုပ်နိုင်ခဲ့ပြီး ကူမင်တန် တို့သည် ထိုင်ဝမ်ကျွန်းသို့ဆုတ်ခွာခဲ့ရသည်။ ၁၉၄၉ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကွန်မြူနစ်ပါတီခေါင်းဆောင်မော်စီတုံးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ကြောင်း ကြေညာခဲ့သည်။



မော်စီတုံးမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ကြောင်းကြေညာစဉ်

၆။ ကွန်မြူနစ်ပါတီအာဏာရလာပြီးနောက်ပိုင်း မြေယာပြုပြင်ပြောင်းလဲရေးလမ်းစဉ် ချမှတ် ဆောင်ရွက်ခဲ့ရာ ထိုကာလအတွင်း မြေပိုင်ရှင် (၁)သန်းခန့်ကွပ်မျက်ခံခဲ့ရသည်။ ၁၉၅၈ ခုနှစ် တွင် ရှေ့သို့မဟာခုန်ပျံကျော်လွှားခြင်းအမည်ရှိသည့် စီးပွားရေးနှင့် လူမှုရေးပြုပြင်ရေး စီမံကိန်းချမှတ်ဆောင်ရွက်ခဲ့ရာ ထိုစီမံကိန်းကာလ ၁၉၅၈ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ ၃ နှစ်တာ

ကာလအတွင်း ငတ်မွတ်ခေါင်းပါးမှုကြောင့် ပြည်သူ ၄၅ သန်းခန့်သေဆုံးခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် မော်စီတုံးသည် ယဉ်ကျေးမှုတော်လှန်ရေးတစ်ရပ်ဆင်နွှဲကာ ပါတီတွင်းနှင့် အစိုးရတွင်းမှ ပြင်ဆင်ရေးသမားများအား ရှင်းလင်းရေးဆောင်ရွက်ခဲ့သည်။ ၁၉၇၆ ခုနှစ် တွင် မော်စီတုံးကွယ်လွန်ပြီးနောက် တိန့်ရှောင်ဖိန်သည် ပါတီအုပ်ချုပ်မှုကိုရယူခဲ့ကာ စီးပွားရေး ဆိုင်ရာပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ခဲ့ပြီးနောက် တရုတ်နိုင်ငံသည် စီးပွားရေးတိုးတက် လာခဲ့သည်။

တရုတ်နိုင်ငံ၏ နိုင်ငံရေးစနစ်

၇။ တရုတ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအား ၁၉၈၂ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် (၅) ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက်၏ (၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် လက်ခံအတည်ပြုခဲ့သည်။ ပြည်သူ့ကွန်ဂရက်သည် တရုတ်နိုင်ငံ၏ နိုင်ငံရေးအာဏာပိုင် အဖွဲ့အစည်းဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံရေးစနစ်၏ အခြေခံအုတ်မြစ်တစ်ခုလည်း ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံရေးအာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်ပြီး နိုင်ငံ၏ အဓိကအာဏာပိုင်အဖွဲ့အစည်းများမှာ အမျိုးသားပြည်သူ့ကွန်ဂရက် (National People's Congress)၊ သမ္မတနှင့် အတိုင်ပင်ခံကောင်စီတို့ဖြစ်သည်။

အမျိုးသားပြည်သူ့ကွန်ဂရက်

၈။ အမျိုးသားပြည်သူ့ကွန်ဂရက်သည် တရုတ်နိုင်ငံ၏ အဆင့်အမြင့်ဆုံးအာဏာပိုင် အဖွဲ့အစည်းဖြစ်သည်။ ယင်းကွန်ဂရက်သည် တစ်နှစ်လျှင် ၂ ပတ်ခန့် အစည်းအဝေးပြုလုပ်ပြီး အဓိကအရေးကြီးသောမူဝါဒများ၊ ဥပဒေများ၊ ဘတ်ဂျက်များချမှတ်ခြင်း၊ ပြန်လည်ဆန်းစစ် ခြင်းတို့အပြင် အဓိကအရေးကြီးပုဂ္ဂိုလ်များပြောင်းလဲခြင်းတို့ ဆောင်ရွက်သည်။ တရုတ် နိုင်ငံ၏ ဥပဒေပြုခြင်းကို အမျိုးသားပြည်သူ့ကွန်ဂရက်၏ အမြဲတမ်းကော်မတီတစ်ခုဖြစ်သော Standing Committee of the National People's Congress မှ ဆောင်ရွက်ပါသည်။

အမျိုးသားပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီ

၉။ အမျိုးသားပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက်၏ အဖွဲ့ဝင် ၁၅၀ ဦးရေပါဝင်သော ကော်မတီတစ်ခုဖြစ်ပြီး ၎င်းကော်မတီသည် ဥပဒေပြုရေးကို ဦးစားပေးဆောင်ရွက်ပါသည်။ ၎င်းကော်မတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် နိုင်ငံ၏ဥပဒေများကိုလည်း ဘာသာပြန်ဆိုရပါသည်။ တရုတ်နိုင်ငံ၏ဥပဒေပြုရေးမဏ္ဍိုင်ကို ဝန်ကြီးချုပ်၊ ကွန်မြူနစ်ပါတီ၏အထွေထွေအတွင်းရေးမှူးချုပ်နှင့်အမျိုးသားပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီ၏ဥက္ကဋ္ဌတို့ တာဝန်ယူဆောင်ရွက်ပါသည်။ လက်ရှိဥက္ကဋ္ဌမှာ Li Zhanshu ဖြစ်ပြီး အထွေထွေ အတွင်းရေးမှူးချုပ်မှာ Yang Zhenwu ဖြစ်ပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမ္မတ

၁၀။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ လက်ရှိသမ္မတမှာ Xi Jinping ဖြစ်ပြီး တရုတ်ပြည်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၏အထွေထွေအတွင်းရေးမှူးလည်းဖြစ်သည်။ ထို့ပြင် တရုတ်ပြည်ကွန်မြူနစ်ပါတီစစ်ကော်မရှင်၏ဥက္ကဋ္ဌ၊ အမျိုးသားလုံခြုံရေးကော်မရှင်၏ဥက္ကဋ္ဌနှင့် Central Leading Group for Comprehensively Deepening Reforms ၏ ခေါင်းဆောင်လည်းဖြစ်သည်။ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းတွင် တရုတ်ကွန်မြူနစ်ပါတီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတသက်တမ်းဖြစ်သည့် ၅ နှစ် သက်တမ်းကို ၂ ကြိမ်သာ ဆက်တိုက်ထမ်းဆောင်ခွင့်ရှိသည်အချက်အား ပြင်ဆင်ခဲ့သဖြင့် လက်ရှိသမ္မတ Xi Jinping သည် ၂၀၂၃ ခုနှစ်အလွန်အထိ ဆက်လက်တာဝန်ဆောင်မည်ဖြစ်သည်။

နိုင်ငံတော်ကောင်စီ

၁၁။ နိုင်ငံတော်ကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့ဗဟိုအစိုးရအဖွဲ့ (Central People's Government") ဟု သတ်မှတ်ခေါ်ဆိုနိုင်ပြီး ၎င်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အဓိကစီမံအုပ်ချုပ်သည့် အာဏာပိုင်အဖွဲ့အစည်းဖြစ်သည်။ ၎င်းအား ဝန်ကြီးချုပ်မှ ဦးဆောင်ပြီး အစိုးရဌာနများနှင့် အေဂျင်စီများမှ ခေါင်းဆောင်များ ပါဝင်

ပါသည်။ လက်ရှိတွင် ကောင်စီ၌အဖွဲ့ဝင် ၃၅ ဦးပါဝင်ပါသည်။ ၎င်းတို့မှာ ဝန်ကြီးချုပ်၊ အုပ်ချုပ်ရေးဆိုင်ရာ ဒုတိယဝန်ကြီးချုပ် (၁) ဦး၊ အခြားဒုတိယဝန်ကြီးချုပ် (၃) ဦး၊ နိုင်ငံတော် ကောင်စီဝင် (၅) ဦးနှင့် ဝန်ကြီးဌာနများမှ ဝန်ကြီးများနှင့် အဓိကအဖွဲ့အစည်းများမှ ဥက္ကဋ္ဌ စုစုပေါင်း (၂၅) ဦးတို့ဖြစ်ပါသည်။ တရုတ်နိုင်ငံ၏နိုင်ငံရေးတွင် ပြည်သူ့ဗဟိုအစိုးရအဖွဲ့သည် အပြန်အလှန်ဆက်သွယ်လျက်ရှိသည့် အာဏာသုံးရပ်တွင် တစ်ရပ်အပါအဝင်ဖြစ်ပါသည်။

အမျိုးသားပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီ၏ ဒုတိယဥက္ကဋ္ဌများ

No.	Name	Party
1	Wang Chen	CPC
2	Cao Jianming	CPC
3	Zhang Chunxian	CPC
4	Shen Yueyue	CPC
5	Ji Bingxuan	CPC
6	Alecken Eminbahe	CPC
7	Wang Dongming	CPC
8	Padma Choling	CPC
9	Wan Exiang	RCKMT
10	Chen Zhu	CPWDP
11	Ding Zhongli	CDL
12	Hao Mingjin	CDNCA
13	Cai Dafeng	CAPD
14	Wu Weihua	JS

အမျိုးသားပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီတွင် ပါတီအလိုက်ပါဝင်မှု

No.	Party	Seats
1	Communist Party of China	104
2	Nonpartisan	8
3	China Democratic League	7
4	China Association for Promoting Democracy	6
5	Jiusan Society	6
6	Chinese Peasants' and Workers' Democratic Party	6
7	Revolutionary Committee of the Chinese Kuomintang	5
8	China Zhi Gong Party	3
9	Taiwan Democratic Self-Government League	3
10	China Democratic National Construction Association	2
	Total	150

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC)

၁၂။ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ နိုင်ငံရေးအကြံပေးအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ၎င်းကို နိုင်ငံရေးပါတီများနှင့်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းထားပြီး တစ်သီးပုဂ္ဂလအဖွဲ့ဝင်များလည်းပါဝင်ပါသည်။ အမျိုးမျိုးသောပါတီများ၏ ကိုယ်စားပြုမှုအချိုးအစားကို ပါတီများကြားစေ့စပ်ညှိနှိုင်းကာ သဘောတူညီချက်ရယူ၍ ဆုံးဖြတ်ကြပါသည်။ လက်ရှိကွန်ဖရင့်တွင် အကြီးဆုံးနှင့် ဩဇာသက်ရောက်မှုအရှိဆုံးပါတီမှာ နေရာသုံးပုံနှစ်ပုံပါဝင်သော တရုတ်ကွန်မြူနစ်ပါတီဖြစ်ပါသည်။ CPPCC ၏ဖွဲ့စည်းပုံတွင် အမျိုးသားရေးကော်မတီနှင့် ဒေသဆိုင်ရာကော်မတီပါဝင်ပါသည်။

၁၃။ CPPCCသည် နှစ်စဉ်အစည်းအဝေးကို အမျိုးသားရေးပြည်သူ့ကွန်ဂရက် (National People's Congress-NPC) ၏ မျက်နှာစုံညီအစည်းအဝေးများကဲ့သို့ တစ်ချိန် တည်းတွင် ကျင်းပပါသည်။ CPPCC နှင့် NPC တို့သည် အရေးကြီးသော နိုင်ငံတော်အဆင့် နိုင်ငံရေး ဆုံးဖြတ်ချက်များကို ချမှတ်ကြပါသည်။ CPPCC ၏ ၁၃ ကြိမ်မြောက် အမျိုးသားရေး ကော်မတီအဖွဲ့ဝင်အမည်စာရင်းကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ဥက္ကဋ္ဌအဖြစ် Wan Yang အား ရွေးကောက်တင်မြှောက်ခဲ့ပြီး အထွေထွေအတွင်းရေးမှူးကို Xia Baolong အား ရွေးချယ်ခဲ့ပါသည်။ အဖွဲ့ဝင် ၂၁၅၈ ဦး၏အမည်များကို ၂၄ ကြိမ်မြောက် အမြဲတမ်းကော်မတီ အစည်းအဝေးတွင်အတည်ပြုခဲ့ပါသည်။ ၎င်းတို့တွင် ၈၅၉ ယောက်သည် တရုတ်ကွန်မြူနစ် ပါတီမှ ဖြစ်ပါသည်။ တရုတ်နိုင်ငံ၏တိုင်းရင်းသားလူမျိုးစု ၅၆ ဖွဲ့သည် ထိပ်တန်းအကြံပေး အဖွဲ့ကို ကိုယ်စားပြုပါသည်။ အဖွဲ့ဝင်များ၏ပျမ်းမျှအသက်မှာ ၅၅ နှစ် ဖြစ်ပါသည်။ အဖွဲ့ဝင် ၁၉၇၁ ယောက်သည် ဘွဲ့ရသူများဖြစ်ပြီး သိပ္ပံပညာရပ်နှင့် အင်ဂျင်နီယာပညာရပ်များလည်း ပါဝင်ပါသည်။

မြန်မာ-တရုတ်ဆက်ဆံရေး

၁၄။ ၂၀၀၇ ခုနှစ်တွင် တရုတ်နှင့်မြန်မာနိုင်ငံအကြား နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ ၁.၄ ဘီလီယံခန့်ရှိခဲ့သည်။ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့တင်သွင်းကုန်များမှာ ဆီ၊ စတီးပစ္စည်းများ နှင့်ချည်ထည်ပစ္စည်းများဖြစ်ပြီး မြန်မာနိုင်ငံမှတရုတ်နိုင်ငံသို့ တင်သွင်းကုန်များမှာ ရာဘာ နှင့်သစ်ကုန်ကြမ်းစသည်တို့ဖြစ်သည်။ တရုတ်နိုင်ငံသည် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် အခြေခံအဆောက်အအုံတိုးတက်ရေးတို့အတွက် အကူအညီများ ပေးအပ်ခဲ့သည်။ စီးပွားရေး ဆိုင်ရာအကူအညီများပေးသကဲ့သို့ ရင်းနှီးမြုပ်နှံမှုများအနေဖြင့် ရေအားလျှပ်စစ်စီမံကိန်း များ၊ ဆိပ်ကမ်းစီမံကိန်းများနှင့် စက်မှုဇုန်စီမံကိန်းများဆောင်ရွက်ခဲ့သည်။ ထို့ပြင် ရခိုင် ကမ်းရိုးတန်းမှ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အထိ ရေနံနှင့်သဘာဝဓါတ်ငွေ့ပိုက်လိုင်းကို လည်းတည်ဆောက်ခဲ့သည်။ တရုတ်စွမ်းအင်ရင်းနှီးမြုပ်နှံမှုကော်ပိုရေးရှင်းသည်လည်း မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းတွင် ရင်းနှီးမြုပ်နှံထားခဲ့ပါသည်။

၁၅။ ၂၀၁၆ခုနှစ်၊ သြဂုတ်လအတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံခရီးစဉ်အတွင်း မြန်မာနှင့်တရုတ်နိုင်ငံတို့သည် အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးမှုကို အနာဂတ်ကာလတွင် ဆက်လက်ဖော်ဆောင်ရေးနှင့် နှစ်နိုင်ငံအကြား ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေး တိုးတက်စေရေးတို့ အပေါ် အမြင်ချင်းဖလှယ်ခဲ့ကြပြီး အရေးပါသောသဘောတူညီမှုများကို ချမှတ်နိုင်ခဲ့ ပါသည်။ ထို့ပြင် နှစ်နိုင်ငံအကြား အစဉ်အလာရှိသော အဆင့်မြင့်ခေါင်းဆောင်များအကြား ရင်းနှီးစွာဆက်ဆံမှုကိုဆက်လက်၍ ထိန်းသိမ်းရန်၊ မဟာဗျူဟာမြောက်ဆက်သွယ်မှုမြှင့်တင်ရန် နှင့် အုပ်ချုပ်မှုဆိုင်ရာအတွေ့အကြုံဖလှယ်မှုပိုမိုနက်ရှိုင်းစေရန်တို့ကို သဘောတူခဲ့ကြပါသည်။

၁၆။ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်စည်းလုံး ညီညွတ်မှုနှင့် ပြည်သူများ၏နေထိုင်မှုဘဝမြှင့်တင်ရေးအတွက် အစိုးရ၏အမြင်နှင့် မူဝါဒ များကိုအသိအမှတ်ပြုပြီး မြန်မာနိုင်ငံ၏အမျိုးသားပြန်လည်စည်းလုံးညီညွတ်မှုနှင့် ငြိမ်းချမ်းရေး ခိုင်မာစေရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေးသဟဇာတဖြစ်မှု မြှင့်တင်ရန် ရည်ရွယ်၍ အမျိုးသားရေးအခြေအနေနှင့်ကိုက်ညီပြီး အားလုံးပါဝင်သည့် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းအပေါ် လျှောက်လှမ်းရေးနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတို့ကို ထောက်ခံခဲ့ ပါသည်။

၁၇။ မြန်မာ-တရုတ် နယ်စပ်ဒေသများ၌ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး ခိုင်မာစေရန်နှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် နှစ်ဖက်သဘောတူညီခဲ့ကြပါသည်။ မြန်မာနိုင်ငံ၌ နိုင်ငံရေး ဆွေးနွေးမှုများမှတစ်ဆင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး အတွက် အကောင်အထည်ဖော်ကြိုးပမ်းဆောင်ရွက်မှုများကို တရုတ်နိုင်ငံအနေဖြင့် ထောက်ခံ အားပေးခဲ့ပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ

H. E. Mr. Ding Zhongli ၏ ကိုယ်ရေးအကျဉ်း



Mr. Ding Zhongli ကို ၁၉၅၇ ခုနှစ်တွင် Zhejiang ပြည်နယ်တွင် မွေးဖွား ခဲ့ပါသည်။ ၎င်းသည် ဘူမိဗေဒဆိုင်ရာ CAS တက္ကသိုလ်မှ ဒေါက်တာဘွဲ့ကို ရရှိခဲ့ပါသည်။ ၎င်းသည် CAS ၏ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ Ph.D ကြီးကြပ်သူအဖြစ်လည်းကောင်း၊ သုတေသနပညာရှင်အဖြစ်လည်းကောင်း တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။

၎င်းသည် CAS ၏ ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ (၁၃) ကြိမ်မြောက် အမျိုးသား ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီ၏ ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ တရုတ် ဒီမိုကရက်တစ်ဗဟိုကော်မတီ၏ (၁၂) ကြိမ်မြောက် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ တောင်တန်း ဒေသများဖွံ့ဖြိုးတိုးတက်ရေး အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အဖွဲ့ဝင်အဖြစ် လည်းကောင်း တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ ၎င်းသည် တရုတ်ပြည်သူ့နိုင်ငံရေး ဆိုင်ရာဆွေးနွေးညှိနှိုင်းရေးညီလာခံအတွက် ဘေဂျင်းမြို့နီစပယ်အမြဲတမ်းကော်မတီ၏အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ (၁၀) ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ (၁၁) ကြိမ်နှင့် (၁၂) ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ၏အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ (၁၁) ကြိမ်နှင့် (၁၂) ကြိမ်မြောက်

အမျိုးသားပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီ၏ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ (၁၁) ကြိမ်
နှင့် (၁၂) ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက်၏ ပညာရေး၊ သိပ္ပံ၊ ယဉ်ကျေးမှုနှင့်
ပြည်သူ့ကျန်းမာရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ (၁၀) ကြိမ်နှင့် (၁၁) ကြိမ်
မြောက် တရုတ်ဒီမိုကရက်တစ်ဗဟိုကော်မတီ၏ ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း ထမ်းဆောင်
ခဲ့ပါသည်။

၎င်းသည် ဘူမိဗေဒနှင့်ဘူမိရူပဗေဒဆိုင်ရာ CAS တက္ကသိုလ်တွင် ညွှန်ကြားရေးမှူးချုပ်
အဖြစ်လည်းကောင်း၊ CAS တက္ကသိုလ်တွင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်
ခဲ့ပါသည်။